

去，不好意思，အော်ပင်လိုက်ချင်တာ ~ လို့သာ။ 真想大喊一声，只因怕影响不好才没喊。 / ~ လို့ကျနေမှပြင်းပယ်လိုက်ဘူး။ 我不好意思推辞。

မကောင်းနဲ့ နှ၊ <m-kaun: nan'> 不好的名声，丑闻

မကောင်းမကန်း I နှ၊ <m-kaun: m-kan:> 不该做的，坏的；ကြမ္မာ ~ တည်း။ 命运不济。 II နှ၊ <m-kaun: m-kan:> 不该有的行为

မကောင်းမြီ နှ၊ <m-kaun: myi> 因为吃喝嫖赌而欠的债

မကောင်းမှု နှ၊ <m-kaun: hmu'> 坏事，恶业，恶行；坏行为

မကိုဋ် နှ၊ <m-gait> [巴] 皇冠，冠冕 (见 မင်းမြောက်တန်ဆာ 图)

မကိုဋ်သရူ နှ၊ <m-gait th-r-phu> 皇冠

မကိုဋ်အက နှ၊ <m-gait a-ka'> 一种暹罗舞

မကန်း နှ၊ <m-gan:> [巴] ①一种穴居海蟹 ②摩迦罗，神话传说中的水生动物，形状类似鳄鱼

မကန်းကွက် နှ၊ <m-gan: gwet> 鳞状的图形

မကိန်း နှ၊ <ma' gein:> 【数】奇数，单数

မကရ်း နှ၊ <m-gan:> = မကန်း

မကရ်းကွက် နှ၊ <m-gan: gwet> = မကန်းကွက်

မကျေမချမ်း ကဝ၊ <m-kyei m-khyan:> 不满地，不解恨，不甘心的；စိတ်ထဲမှာ ~ ဖြစ်နေ၏။ 心中不满。

မကျိုးမကျည် ကဝ၊ <m-kyo: m-kyi> (古)无礼地，不尊敬地

မကြာခဏ ကဝ၊ <m-kyā kh-na'> 经常，常常

မကြာမကြာ ကဝ၊ <m-kyā m-kyā> 常常

မကြာမတင် ကဝ၊ <m-kyā m-tin> 不久，立即

မကြာမဖြင့် ကဝ၊ <m-kyā m-myin'> 不久

မကြာမီ ကဝ၊ <m-kyā hmi> 不久(之前或之后)

မကြားနိုးနာ ကဝ၊ <m-kyā: no: na> = မကြားကျိုးကျွန်

မကြားကောင်းမနာသာ နှ၊ <m-khya: gaun: m-na dha> = မကြားဝံ့မနာသာ

မကြားကျိုးကျွန် ကဝ၊ <m-kyā: gyo: gyun> 充耳不闻；အမေပြောစကားကို ~ ပြု၍အခန်းထဲသို့ဝင်သွားသည်။ 只当没听见母亲说的话径自走进自己的房间。

မကြားနိုးနား ကဝ၊ <m-kyā: no: na:> = မကြားကျိုးကျွန်

မကြားဝံ့မနာသာ နှ၊ <m-kyā: wun' m-na dha> 不堪入耳的(言词)；~ ရုန်းရင်းကြမ်းတမ်းသောစကားတို့ကိုဆို၏။ 说了许多不堪入耳的粗话。 / ~ ဆဲရေးသည်။ 骂得入耳。

မကြီးမငယ် ကဝ၊ <m-kyi: m-nge> 没大没小地；~နဲ့ပိုလိုဗူးကစားနေတယ်။ 没大没小的，还玩香烟盒呢！

မကြံအပ်မကြံရာ နှ၊ <m-kyan at m-kyan ya> 非份之想，不应有的企图

မကြည်မသာ ကဝ၊ <m-kyi m-tha> 不悦，不快；မျက်နှာ ~ နဲ့ဘာဖြစ်လို့လဲ။ 你脸色不悦，究竟为了什么呢？

မကြည်မသက် ကဝ၊ <m-kyi m-thet> = မကြည်မသာ

မကွေးမြို့ နှ၊ <m-gwei: myo'> 马圭县城(旧译吻外)

မကွက်မယွင်း ကဝ၊ <m-kwet m-ywin:> 确切，不走样，一丝不苟；အထက်မှချမှတ်သောအမိန့်ကို ~ နာခံရပေမည်။ 对上级的命令要认真地执行。

မကွယ်မထောင့် ကဝ၊ <m-kwe m-htaun'> 毫不隐瞒；~ ဖွင့်တပြောဆိုသည်။ 毫不隐瞒地说出来。

မခေါ်မုန့် နှ၊ <m-khaw mon'> = မခေါ်မုန့်လုံး

မခေါ်မုန့်လုံး နှ၊ <m-khaw mon' lon:> 汤圆，元宵，也称为 မုန့်လုံးရေပေါ်

မခိုတရို့ ကဝ၊ <m-kho' d-yo'> ①淡然地，神情自若，娴雅 ②非做作地，随便

မခိုသရို့ ကဝ၊ <m-kho' dh-yo'> = မခိုတရို့

မခိုမကပ် ကဝ၊ <m-kho m-kat> 不懈怠，不偷懒；ကျရာတာဝန်များကို ~ ဆောင်ရွက်ရမည်။ 应该不懈怠地把自己承担的任务搞好。

မခိုးမခန့် ကဝ၊ <m-kho: m-khan'> 漫不经心，不尊重，无礼；တပည့်ကဆရာကို ~ မလုပ်ရဘူး။ 学生不应该对老师无礼。

မခံမသာ ကဝ၊ <m-khan' m-tha> 病病歪歪，病恹恹；ဆရာကြီးကားကျန်းမာရေးကောင်းလှပရာ ~ ဖြစ်လေ့သည်။ 老先生身体颇好，很少见他病病歪歪的样子。

မခံချိမခံသာ ကဝ၊ <m-khan gyi' m-khan dha> 不堪忍受
မခံချင်စိတ် နှ၊ <m-khan gyin zeit> ①好胜心，不服气的心理 ②不甘受欺，爱打抱不平的性格

မခေါက်မရက် ကဝ၊ <m-khaut m-yet> 怜惜，体谅

မခေါက်မလား ကဝ၊ <m-khaut m-la:> = မခေါက်မအား

မခေါက်မအား ကဝ၊ <m-khaut m-a:> ①惋惜，留恋 ②条件不允许；တခါတရံ ~ ရှိတတ်၏။ 有时条件不允许。

မ...ခင် ကဝ၊ <m-...khin> (口)没……以前，在……以前；သူမလာခင်... 他没来之前…… / သူတို့မရောက်ခင်... 在他们到达之前……

မခိုင်းတမည် ကဝ၊ <m-khain: t-me> (古)失敬，无礼

မခတ်တုံးကြီး နှ၊ <m-khout ton: gyi:> 木头人，呆子

မခန့်မရည် ကဝ၊ <m-khan' m-yi> = မခန့်လေးစား

မခန့်မရည် ကဝ၊ <m-khan' m-yi:> = မခန့်လေးစား

မခန့်လေးစား ကဝ၊ <m-khan' lei: za:> 无礼，不尊敬；မိဘဆရာသမားများကို ~ မဆက်ဆံရာ။ 不该对父母师长不尊重。

မခန်း I နှ၊ <m-khan:> = ထောပတ် II ဝ၊ <m-khan:> 不止，不已；အံ့ ~ ဖြစ်သွားသည်။ 惊叹不已。

မချာ ကဝ၊ <m-khya> (古)永远

မချီ က၊ <m-khyi'> 痛惜，难过，难受

မချီတရို့ ကဝ၊ <m-khyi' d-yi'> 痛苦不堪，十分悲痛；သူကား ~ ပင်ငိုကြွေးပါတော့သည်။ 他悲痛地哭了。 / တွေးလျှင် ~ နှ မျှောမိသည်။ 回想起来感到非常痛惜。